

Title	The Role of Officers of Cannon ( <i>Amauk Wuns</i> ) in Konbaung period (1752-1885)
All Authors	Win Myint Aung
Publication Type	Local Publication
Publisher (Journal name, issue no., page no etc.)	Mandalay University Research Journal, Vol.1, N0.1, pp; 45-55
Abstract	History had greatly changed with the introduction of cannons into the relatively calm world of man and his environment. The possessors of cannons became the arbiter of the destiny of man and material. So Myanmar Kings built the empire with modernize weapons such as cannons. In the royal army of monarchical Myanmar artillery units and officers of cannon and artillery men played a crucial role in building the imperial forces. In this paper mainly focuses on the role of the twelve <i>Amauk Wuns</i> in Konbaung period (1752-1885)
Keywords	Officer of Cannon, Artillery men
Citation	
Issue Date	2009

## ကုန်းဘောင်ခေတ်အမြောက်ဝန်များ၏ အဓန်းကဏ္ဍ (၁၇၅၂-၁၈၈၅)

### ၉ ဦးကြောင်းမြင့်အောင်

#### အနှစ်ချုပ်

မြန်မာမင်းများလက်ထက် နိုင်ငံတူထောင်ကြရာတွင် အမြောက်လက်နက်များမှာ ခေတ်မြို့ပြီး ကောင်းမွန်ရန်အလွန်အရေးကြီးပေသည်။ အထူးသဖြင့်အမြောက် လက်နက်များသည် အဝေးသို့ရောက်အောင်ပစ်နိုင်ခြင်း၊ မြို့ရီးများကို ဖြေဖော် နိုင်ခြင်း၊ လူများစွာကိုထိမှန်နိုင်ခြင်း တို့ကြောင့် စစ်ပွဲ၏အရှုံးအနိုင်ကိုပင် အဆုံး အဖြတ်ပေးနိုင်ပေသည်။ ထိုအချက်များကြောင့် ပွဲ သရာဇ်မင်းများသည် အမြောက်လက်နက်များကိုပိုင်ဆိုင်ရန် ကြီးပမ်းလာကြသည်။ တဖန်ပိုင်ဆိုင်ရရှိ လာသော အမြောက်လက်နက်များကို ကိုင်တွယ်ပစ်ခတ်နိုင်ရန်နှင့် စနစ်တကျ စီမံကွပ်ကဲနိုင်ရန် အမြောက်အမှုထမ်းများကို အမြောက်တပ်အဖြစ် ဖွဲ့စည်းပေ ထားရသည်။ ထိုသို့ဖွဲ့စည်းရာတွင် ရာထူးအမြှင့်ဆုံးဖြစ် သောအမြောက်ဝန်မှုစဉ် အမြောက်တပ်သားအထိ ရာထူးအဆင့် အတန်းအလိုက် ပါဝင်ဖွဲ့စည်းထားပေ သည်။ ဤစာတမ်းသည် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) တွင်တွေ့ရသော အမြောက်ဝန် (၁၂)ဦး၏ ရာထူးအဆင့်အတန်း လုပ်ပိုင်ခွင့်၊ တာဝန်ဝေါယာများနှင့် ငါးတို့၏စွမ်းဆောင်ချက်များကို အကျဉ်းချုပ် တင်ပြထားခြင်းဖြစ်ပါသည်။

## ကုန်းဘောင်ခေတ်အမြောက်ဝန်များ၏ အဓန်းကဏ္ဍ (၁၇၅၂-၁၈၈၅)

မြန်မာမင်းများလက်ထက်တွင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူ၍ လူတန်းစား နှစ်မျိုးရှိသည်။ သာသနူဝန်ထမ်းဖြစ်သော ရဟန်းမှလွှဲလျှင် အုပ်ချုပ်သူ လူတန်းစားဖြစ်သော မင်းနှင့် မင်းမျိုး မင်းနွယ်သည် ထိပ်တန်းအကျေဆုံးနှင့် အမြတ်ဆုံးဟု ဆိုနိုင်ပေသည်။<sup>၁</sup> အုပ်ချုပ်ခံလူတန်းစားတွင် မင်းမှုထမ်းများနှင့် အသည်၊<sup>၂</sup> အလား၊<sup>၃</sup> ဝင်နော်၊ ကပ္ပါး၊<sup>၄</sup> တို့ပါဝင်သည်။ မင်းမှုထမ်းများတွင် ဝန်ကြီးများကြီး၊ မတ်ကြီးတို့မှုစဉ် အစုအဝန်းသားတို့အထိ ပါဝင်သည်။ အစုအဝန်းဆိုသည်မှာ မင်း

<sup>၁</sup> ၆ ဦးကြောင်းတိုးလှ၊ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ခြေဖြေည်း ရန်ကုန်း၊ စာပေလောကပုံနိုင်တိုက်၊ ၂၀၀၂ ခု၊ တိယအကြိမ်၊ မျက် (၁၆၉) (နောင် ၆ ဦးကြောင်းတိုးလှ၊ ၂၀၀၂ ခု၊ အမြောက်ဝန်များမည်)

<sup>၂</sup> နယ်မြေကျော်အတွင်း အမြန်ထိုင်၍ မင်းမှုထမ်းမဟုတ်သူ

<sup>၃</sup> အသည်နှင့်ကပ္ပါးတို့ပေါင်း၍ ဖွားမြင်သောသူ

<sup>၄</sup> အခြားတစ်နယ်တစ်ကျော် လာရောက်နေထိုင်သည် အစုအမှုထမ်းမဟုတ်သူကို ကပ္ပါး သို့မဟုတ် ဝင်နော် ခေါ်သည်။

ကကရှိ၏အမှုကိစ္စများနှင့် နိုင်ငံကာကွယ်ရေးတိုကို ထမ်းဆောင်နိုင်ရန် သီးခြား ပိုင်းခြားသတ်မှတ်ထားသည့်လုပ်ငန်းတူအစုများကိုခေါ်သည်။<sup>၁</sup> အစုအင်းတိုကို လူမျိုးစုအလိုက်သော်လည်းကောင်းလုပ်ငန်းတာဝန်တူရာအလိုက်သော်လည်းကောင်း စု စည်းခွဲခြားထားသည်။ လူမျိုးစုအလိုက် အစုများကို ကုလားစု၊ ကသည်းစု၊ တရှတ်စု၊ မြန်မာစု၊ မွန်စု၊ ယွှေးယားစု၊ ကောင်းဟန်စု၊ ယွန်းစု၊ ရခိုင်စု၊ ရှမ်းစု၊ လင်းဇော်စု၊ ဟူ၍တွေ့ရသည်။ ကုလားလူမျိုးစုတွင် အယူလှိုင် ကိုလိုက်၍ ပသီကုလားနှင့် သီးဆောင်းကုလားဟူ၍ ခွဲခြားခေါ်ဝေါသည်။ ပသီကုလားတို့သည် အများအားဖြင့် သေနတ်အမှုထမ်းတိုဖြစ်ကြသည်။ ကုလားပျိုသေနတ်စုဟူ၍လည်း ထင်ရှားသည်။ သီးဆောင်းကုလားတို့တွင် ပေါ်တူဂါလူမျိုးအများဆုံးဖြစ်သည်။ ဘုရင်ရှိများဟုခေါ်သည်။ ငှုံးတို့မှာ အမြောက်အမှုထမ်းများ ဖြစ်ကြသည်။ မြေးမင်းလက်ထက်တွင် သလျင်မှု ခေါ်ဆောင်လာခဲ့သော ပေါ်တူဂါလူမျိုး အိမ်ထောင်စု (၂၀၀၀) နီးပါးရှိသည်။<sup>၆</sup> ငှုံးအဆက်အနွယ်များကို ချောင်းဦး၊ နဘက် (မြောင်မြို့နယ်) ချောင်းရှီး၊ ချမ်းသာ၊ မုလှ (ရေးမြို့နယ်) တို့တွင် ယနေ့တိုင်တွေ့နိုင်သည်။ လူမျိုးစုအလိုက် အစုအင်းများ အပြင်လုပ်ငန်းတူရာအလိုက် အစုအင်းများလည်းရှိသည်။ ကုန်းဘောင်ခေတ် မတိုင် မြိုကပင် လုပ်ငန်းတူရာ အစုအင်းများကို စုကြိုး၊<sup>၇</sup> စုကြမ်း၊<sup>၈</sup> စုနှုံ၊<sup>၉</sup> စုသေး၊<sup>၁၀</sup> ဟူ၍ ခွဲခြားထားပေသည်။

ထိုအစုများအနက် စုကြိုးအဖြစ် လုပ်ငန်းနှင့် ဝင်းကိုယ်ရုံအစုများ ပါဝင်သည်။ လုပ်ငန်းအစုသည် လက်နက်ကိုင်စစ်အစု၊ လမိုင်းသည် လယ်ယာလုပ်သားအစုနှင့် ဝင်းကိုယ်ရုံသည် နှင့်တွင်းအစောင်းအမှုထမ်းစုတို့ ဖြစ်သည်။ ဆင်စု၊ မြင်းစုနှင့် လေ့စု များဟူ၍လည်းရှိသည့်အပြင် လက်နက်ဖြင့် ပိုင်းခြားထားသော ရွှေလေးစု၊ သေနတ်စု၊ အမြောက်စု များလည်းရှိသည်။<sup>၁၁</sup> တစ်ဖန် စုကြိုးလက်နက်ကိုင် အမှုထမ်းများကို သွေးသောက်စု၊ မြင်းစု၊ သေနတ်စုနှင့် မီးပေါက်အစုဟူ၍ ထပ်မံခွဲခြား ခေါ်ဝေါထားသည်ကိုလည်း တွေ့ရပါသည်။ မီးပေါက်အစုတွင် အမြောက်အစု

<sup>၁</sup> နဲ့ ဂိုဏ်တာရှိရှိ သူတေသနအတိအကျိုးမှတ်စု ရန်ကုန်၊ မြန်မာနိုင်ငံသူတေသနအသင်း၊ ၁၉၃၄၊ မျက်(၄၃၀)

<sup>၆</sup> နဲ့ ဂိုဏ်တာတိုးလှ၊ ၂၀၀၂၊ ၁၇၈-၁၇၉

<sup>7</sup> လက်နက်ကိုင်အမှုထမ်းကို ခေါ်သည်

<sup>8</sup> လေ့သင်းစု၊ အတိုးစု၊ ထောင်သားအစု လက်မထောက်အစု၊ ပါးကွက်လက်မရွှေ့အစု၊ ဝင့်သီးအစု၊ ပိုင်းတာ အစု ကိုသားပေါက်အစုတို့ကို ခေါ်သည် (မောင်မောင်တင်၊ ၂၀၀၅၊ ၂၉၂)

<sup>9</sup> ရွှေမျက်ပါး၊ ကြော်ခတ်၊ ရွှေချည်တိုး၊ ပို့နှုန်းတိုး၊ ပို့နှုန်းရွှေလုပ်၊ သီးတော်လုပ် စသည် အသုံးအဆောင် လုပ်ရ သော အစုများကို ခေါ်သည်။ (မောင်မောင်တင်၊ ၂၀၀၅၊ ၂၉၂)

<sup>၁၀</sup> ရွှေတော်ပြေး၊ စမြောင်၊ တုရင်၊ ပြေ့ဗျာ၊ နေရာချု စသောအစုများနှင့် ရွှေတိုက်၊ ကသောင်းမြောင်တို့က် စသော တို့က်စောင့်များပါသည်အစုများကို ခေါ်သည်။ (မောင်မောင်တင်၊ ၂၀၀၅၊ ၂၉၂)

<sup>၁၁</sup> နဲ့ ဂိုဏ်တာတိုးလှ၊ ၂၀၀၂၊ ၁၈၀

စိန်အစာ၊ ပုန်းအစာ၊ မင်းဝံကူလားပျိုအစုနှင့် ဗိုလ်တရာအစုတို့ ပါဝင်သည်။<sup>၁၂</sup> မီးပေါက်အစုတွင် ပါဝင်သော အမြာက်အစုအမှုထမ်းများကို ရာထူးအဆင့်အတန်းအလိုက် အမြာက်ဝန်၊<sup>၁၃</sup> အမြာက်မှုံး၊<sup>၁၄</sup> အမြာက်ပိုလ်၊<sup>၁၅</sup> အမြာက်စာရေးကြီး၊<sup>၁၆</sup> အမြာက်စာရေး၊<sup>၁၇</sup> အမြာက်လက်သမား<sup>၁၈</sup> နှင့် အမြာက်အမှုထမ်းဟူ၍ ခွဲခြားထားသည်။

အမြာက်ဝန်သည် အမြာက်အမှုထမ်းများအနက် ရာထူးအမြင့်ဆုံးဖြစ်သည်။ အမြာက်ဝန်ကို ၁၆ ဧပြီ ၁၆၉၂ ခုနှစ် မင်းရဲကျော်ထင် (၁၆၉၂-၁၆၉၈) လက်ထက် ထုတ်ပြန်ခဲ့သော အမိန့်တော်<sup>၁၉</sup> တွင် အစောဆုံးတွေ့ရသည်။ ထိုကြောင့် အမြာက်ဝန်သည် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) မတိုင်မြိုကပင်ရှိခဲ့ကြောင်း သိရပေသည်။ အမြာက်ဝန်၏ တာဝန်များနှင့် ပတ်သက်ပြီး ခွဲနှစ်းသုံး ဝေါဘာရအဘိဓာန်တွင်

“လက်နက်တိုက်ဝန်ကြည့်ခွင့်မှုတစ်ပါး ကောင်းမွန်စွာ ခင်းကျင်း ထားသည့် ရန်ပုံခွင့်း အမြာက်၊ မဟာသကြော်ရေယျအမြာက်၊ ခန့်တိုင်းရောက် အမြာက်တော်များကို ကြည့်ရှုခွင့်၊ စကြွောင်အမြာက်၊ မဂ္ဂလာအမြာက်၊ ဘုံးအိုမဂ္ဂလာအမြာက်၊ တောင်အင်း မဂ္ဂလာအမြာက်၊ နောက်တုံးအမြာက်၊ ခရုတ်တုံးအမြာက် စသည့် အမြာက်အအုံအမှုထမ်းတို့ကို ကြည့်ရှုစီမံခွင့်များကို အမြာက်ပိုလ် အမြာက်စာရေးတို့နှင့် ဆင့်ဆိတ်မှ မပြတ်ကြည့်ရသည်”<sup>၂၀</sup>

<sup>၁၂</sup> ဦးတင်၊ မြန်မာမင်းအုပ်ချုပ်စုံစာတမ်းနှင့် ဘုံးတော်ဘုရား၏ရာဇ်တော်၏သော အမိန့်တော်တမ်းကြိုး စတုထွေ့ရန်ကုန်၊ ယဉ်ကျေးမှုပိမာန်ဉိုးစီးဌာန၊ ၁၉၇၆၊ မျက် ၂၄၉ (နောင် ဦးတင်၊ ၁၉၇၆ ဘုံး၊ ညွှန်းမည်)

<sup>၁၃</sup> Dr Than Tun, *The Royal Orders of Burma (AD 1598-1885)*, Part.ii, AD 1649-1750, Kyoto, Centre for South East Asian Studies, Kyoto University, 1985, p.292 (Henceforth: Than Tun, 1985a)

<sup>၁၄</sup> Dr Than Tun, *The Royal Orders of Burma (AD 1598-1885)*, Part.i, AD 1598-1648, Kyoto, Centre for South East Asian Studies, Kyoto University, 1983, p.220

<sup>၁၅</sup> ဦးမောင်မောင်တင်၊ ခွဲနှစ်းသုံးဝေါဘာရအဘိဓာန် ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ တတိယအကြိမ်၊ ၂၀၀၅၊ မျက်-၂၂၆ (နောင် မောင်မောင်တင်၊ ၂၀၀၅ ဘုံး၊ ညွှန်းမည်)

<sup>၁၆</sup> “ရတနာပူရတတိယတည်ဘုံးတော်ဆင်ဖြူရှင်ဘုရားတန်ဆိတ်နာမတော်နှင့်တကွ မင်းမိဘုရား သားတော်၊ ညီတော်၊ မူးတော်၊ မတ်တော်၊ အမှုထမ်းအရာထမ်းတို့ဘွဲ့အမည်စာရင်း”၊ အမျိုးသားစာကြည့်တိုက်၊ ပေ ၄၉၂၊ ၂၀၀၆၊ (နောင် အမသပေ၊ ၄၉၂ ဘုံး၊ ညွှန်းမည်)

<sup>၁၇</sup> မောင်မောင်တင်၊ ၂၀၀၅၊ ၂၉၆

<sup>၁၈</sup> အမသ ပေ ၄၉၂ ၂၀၀၆

<sup>၁၉</sup> Than Tun, 1985a, 292

<sup>၂၀</sup> မောင်မောင်တင်၊ ၂၀၀၅၊ ၁၈၂

ဟု ဖော်ပြထားပေသည်။ ထိုကြောင့် အမြာက်ဝန်သည် လက်နက်တိုက်ဝန်တစ်ဦးတည်း သာ ကြည့်ရှုခွင့်ရသည့် အမြာက်တော်များကို ကြည့်ရှုစစ်ဆေးခြင်းနှင့် မိမိလက် အောက်အမှုထမ်းများ ဖြစ်သော အမြာက်ပိုလ်၊ အမြာက်စာရေးတို့နှင့် အမြာက်စစ်သည်များကို အဆင့်ဆင့် စီမံ ကွပ်က အပ်ချုပ်ရခြင်း စသည့်တာဝန်များ ထမ်းဆောင်ရကြောင်း သိရပေသည်။ ကုန်းဘောင် ခေတ်တလျောက်လုံး အမြာက်ဝန်၏တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများမှာ နေမျိုးသီရိ၊<sup>၂၁</sup> နေမျိုးသီဟသူ၊<sup>၂၂</sup> နေမျိုးဇေယျနော်ရထာ၊<sup>၂၃</sup> ခွဲတောင်သီရိကျော်၊<sup>၂၄</sup> မင်းကြီးမဟာမင်းလှမင်းထင်၊<sup>၂၅</sup> နေမျိုးမင်းခေါင်ကျော်၊<sup>၂၆</sup> မင်းကြီးမဟာမင်းထင်မင်းခေါင်၊<sup>၂၇</sup> မင်းလှသီရိမင်းထင် (ခွဲချောင်)၊<sup>၂၈</sup> မဟာနော်ရထာ၊<sup>၂၉</sup> မင်းကြီးမဟာမင်းခေါင်ဇေယျသူ၊<sup>၂၁၀</sup> မဟာမင်းထင်မင်းခေါင်၊<sup>၂၁၁</sup> မင်းထင်

<sup>၂၁</sup> အမသ ပေ၊ ၄၉၂၂ ရူဝါးမှုံး

<sup>၂၂</sup> (က) ဦးမောင်မောင်တင် (၁)၊ K.S.M, A.T.M၊ ကုန်းဘောင်ဆက်မဟာရာဇ်ဝင်တော်ကြီး၊ ပထမတွဲ၊ ရန်ကုန်၊ ရာပြည့်ပုံနိုင်တိုက်၊ ပွဲမအကြိမ်၊ ၂၀၀၄၊ မျက် ၂၆ (နောင် မောင်မောင်တင်၊ ၂၀၀၄၊ ဟု ညွှန်းမည်)

(ခ) ဦးတိက္ခာဓမ္မာလက်ာရာ၏ ဂိုဏ်တာသန်းထွန်း၊ မြန်မာရက်စွဲသမိုင်း ရန်ကုန်၊ စိတ်ကူးချိချိစာအပ်တိုက်၊ တိယအကြိမ်၊ ၂၀၀၅၊ မျက် ၆၆ (နောင် ဦးတိက္ခာ၊ ၂၀၀၅၊ ဟု ညွှန်းမည်)

(ဂ) နေမျိုးသီဟသူရဟု ဦးတိက္ခာ၊ ၂၀၀၅၊ ၆၆ တွင် ဖော်ပြထားသည်။

<sup>၂၃</sup> ဦးမောင်မောင်တင် (၁)၊ K.S.M, A.T.M၊ ကုန်းဘောင်ဆက်မဟာရာဇ်ဝင်တော်ကြီး၊ ၂၁၊ တိယတွဲ၊ ရန်ကုန်၊ ရာပြည့်ပုံနိုင်တိုက်၊ စတုတွေအကြိမ်၊ ၂၀၀၄၊ မျက် ၆၀ (နောင် မောင်မောင်တင်၊ ၂၀၀၅၊ ဟု ညွှန်းမည်)

<sup>၂၄</sup> (က) မောင်မောင်တင်၊ ၂၀၀၅၊ ၁၀၆

(ခ) မောင်မောင်တင်၊ ၂၀၀၅၊ ၉၁

(ဂ) Dr Than Tun, *The Royal Orders of Burma, AD 1598-1885, Part Five, AD 1788-1806*, Kyoto, Centre for Southeast Asian Studies, Kyoto University, 1986, p.1049

<sup>၂၅</sup> Dr Than Tun, *The Royal Orders of Burma, AD 1598-1885, Part.Eight, AD 1819-1853*, Kyoto, Centre for Southeast Asian Studies, Kyoto University, 1988, p.639

<sup>၂၆</sup> မောင်မောင်တင်၊ ၂၀၀၅၊ ၃၈၁

<sup>၂၇</sup> ဦးမောင်မောင်တင် (၁)၊ K.S.M, A.T.M၊ ကုန်းဘောင်ဆက်မဟာရာဇ်ဝင်တော်ကြီး၊ တတိယတွဲ၊ ရန်ကုန်၊ ရာပြည့်ပုံနိုင်တိုက်၊ စတုတွေအကြိမ်၊ ၂၀၀၄၊ မျက် ၁၀၁၊ ၁၀၄ (နောင် မောင်မောင်တင်၊ ၂၀၀၅၊ ဟု ညွှန်းမည်)

<sup>၂၈</sup> မောင်မောင်တင်၊ ၂၀၀၅၊ ၁၀၀၊ ၁၀၅၊ ၁၀၄

<sup>၂၉</sup> မောင်မောင်တင်၊ ၂၀၀၅၊ ၂၃၁

<sup>၂၁၀</sup> (က) မောင်မောင်တင်၊ ၂၀၀၅၊ ၂၈၈

(ခ) တော်စိန်း၊ လွှတ်တော်အမှတ်အသားစာအုပ်၊ ရန်ကုန်၊ မြိုတ်သွားမားပုံနှိုင်တိုက်၊ တတိယအကြိမ်၊ ၁၉၂၆ (နောင် တော်စိန်း၊ ၁၉၂၆၊ ဟု ညွှန်းမည်)

<sup>၂၁၁</sup> (က) Dr Than Tun, *The Royal Orders of Burma, AD 1598-1885, Part.Nine, AD 1853-1885*, Kyoto, Centre for Southeast Asian Studies, Kyoto University, 1989, p.920 (Henceforth: Than Thn, 1989)

(ခ) မောင်မောင်တင်၊ ၂၀၀၅၊ (၃၃၇) တွင် မဟာမင်းထင်ကျော်ခေါင်ဟု ဖော်ပြထားသည်။

မင်းလှကျော်ခေါင် (မောင်ခင်မောင်) ၃၂ တိုဖြစ်သည်။ အမြောက်ဝန်တို့၏ဘွဲ့ ၃၃ များကိုကြည့်လျှင် မင်းကြီးဘွဲ့သုံးယောက်၊ မဟာဘွဲ့နှစ်ယောက်၊ မင်းတပ်ဘွဲ့နှစ်ယောက်၊ နေမျိုးမင်းတပ်ဘွဲ့ တစ်ယောက်၊ နေမျိုးဘွဲ့သုံးယောက်နှင့် ရွှေတောင်ဘွဲ့တစ်ယောက် ရရှိခဲ့သည်ကို တွေ့ရသည်။ မင်းကြီးဘွဲ့ရရှိသည့် သုံးယောက်မှာ ဘကြီးတော်မင်း (၁၈၀၉-၁၈၁၃)၊ ပုဂံမင်း (၁၈၇၆-၁၈၈၃)နှင့် မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) တို့လက်ထက်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေါ် အမြောက်ဝန်တို့သည် အမြင့်ဆုံး မင်းကြီးဘွဲ့မှ ရွှေတောင်ဘွဲ့အထိ ရရှိခဲ့ကြသည်။

### နေမျိုးသီရိ

ကုန်းဘောင်မင်းဆက်ကို စတင်ထူထောင်ခဲ့သော အလောင်းမင်းတရား (၁၇၅၂-၁၇၆၀) လက်ထက်၌ အမြောက်ဝန်ကို မတွေ့ရပေ။ ဆင်ဖြူရှင်လက်ထက် (၁၇၆၃-၁၇၇၆) ရောက်မှာသာ အမြောက်ဝန်ကို စတင်တွေ့ရသည်။ နေမျိုးသီရိသည် ဆင်ဖြူရှင်လက်ထက် အမြောက်ဝန်ရာထူးကို ရရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် နေမျိုးသီရိ သည် ကုန်းဘောင်ခေါ်၏ ပထမဆုံး အမြောက်ဝန်ဟု ဆိုနိုင်ပေသည်။ ၁၅ နေ့နဝါရီ ၁၇၆၅ တွင် တိုက်ဆင် ၃၀၀၊ မြိုင်း ၁၀၀၀၊ စစ်သည် ၁၅၀၀၀ ပါသော တပ်ပေါင်း ၃၂ တပ်ဖြင့် မကိုပူရသို့ စစ်ချိရာ နေမျိုးသီရိမှာ တပ်တစ်တပ်ကို ဦးစီး၍ ၃၇ လိုက်ပါတိုက် ခိုက်ခဲ့ရသည်။

### နေမျိုးသီဟသူ

နေမျိုးသီဟသူသည်လည်း ဆင်ဖြူရှင်လက်ထက် (၁၇၆၃-၁၇၇၆) ၂၁ တိယမြောက် အမြောက်ဝန်တစ်ဦးဖြစ်သည်။ ဆင်ဖြူရှင်လက်ထက် ဖြစ်ပွားခဲ့သော တရာ်-မြန်မာတွင် အမြောက်ဝန်နေမျိုးသီဟသူကို ပိုလ်မျူးခန်း၍ ဧရာဝတီမြစ်အနောက်ဘက် ကြည်းကြောင်းဖြင့် မိုးကောင်းသို့ စစ်ချိစေခဲ့သည်။ ထို့အတူ ပိုလ်ချုပ်ဝန်ကြီး မဟာသီဟသူရာ လက်ပဲဝင်းမျူး နေမျိုး စည်သူနှင့် တိမ်ကြားမင်းခေါင်ကို ရေကြောင်းဖြင့် ဗန်းမော်သို့လည်းကောင်း၊ မိုးမိတ်စော်ဘွဲးနှင့် ကျော်ထင်ရာဇာတို့ကို ဧရာဝတီမြစ်အရှေ့ဘက် ကြည်းကြောင်းဖြင့်လည်းကောင်း အသီးသီး

<sup>၃၂</sup> မောင်မောင်တင်၊ ၂၀၀၄တာ ၃၅၀၊ ၄၈၉

<sup>၃၃</sup> ဘွဲ့များပေးရာတွင် အနိမ့်အမြင့်အလိုက် အဆင့် (၁၀) ဆင့်ရှိသည်။ အမြင့်ဆုံးဘွဲ့များ သုတေသနပြီး၊ ရှင်းအောက် သက်တော်ရှည်ဘွဲ့၊ ရှင်းအောက် သတို့ဘွဲ့၊ ရှင်းအောက် မင်းကြီးဘွဲ့၊ ရှင်းအောက် မဟာဘွဲ့၊ ရှင်းအောက် မင်းတပ်ဘွဲ့၊ ရှင်းအောက် နေမျိုးမင်းတပ်ဘွဲ့၊ ရှင်းအောက် နေမျိုးဘွဲ့၊ ရှင်းအောက် နော်ရထာဘွဲ့၊ ရှင်းအောက် ရွှေတောင်ဘွဲ့နှင့် အောက်ဆုံး ငယ်မည်ပျောက်ဘွဲ့တူ၍၍ အသီးသီးရှိသည် (ဦးတင်၊ ၁၉၇၆ ၁၄၀)

<sup>၃၄</sup> မောင်မောင်တင်၊ ၂၀၀၄ပ ၂၃၃

ချိတက်ကာ တရှတ်တိန္ဒုင့်တိက်ခိုက်ခဲ့ကြသည်။ ၁၅ ၁၂ စက်တင်ဘာ ၁၃၆၄ တွင် ဆင်ဖြူရှင် မင်းသည် လေးဆယ်တော်၊ ငါးဆယ်တော်သွေးသောက်စုများ ဖွဲ့တော်မူရာ အမြောက်ဝန် နေမျိုးသိဟသူမှာ လေးဆယ်တော် နေမျိုးသံယာ သွေးသောက်စုတွင် ပါဝင်ဖွဲ့စည်းခဲ့သည်။ ထိုသွေးသောက်စုတွင် ဝန်ထောက်၊ မြို့ဝန်၊ သစ်ထောဝန်၊ တရားသူကြီး၊ တရားစစ်၊ ကသည်း ဝန်၊ အမြောက်ဝန် စသည်ရည်တူလူပေါင်း ၂၄ ယောက်ကို ဝန်ထောက်နေမျိုးသံယာအား သွေးသောက်ကြီးခန့်၍ ဖွဲ့ထားခြင်းဖြစ်သည်။ ထိုလေးဆယ်တော်သွေးသောက် အဖွဲ့ဝင် (၂၄) ဦးတို့သည်း။<sup>၁၆</sup> နေရာအဆင့်တွင် နေရသူများလည်းဖြစ်သည်။ ၁၇ ထိုကြောင့် အမြောက်ဝန်သည် စုကြီးအစုတွင် အမြင်ဆုံးဖြစ်သော သွေးသောက်စုတွင်လည်း ပါဝင်ရကြောင်း တွေ့ရသည်။

### နေမျိုးဒေါ်ရထာ

ဆင်ဖြူရှင်လက်ထက်တွင် အမြောက်ဝန်နှစ်ဦးတွေ့ရသော်လည်း စဉ်ကူးမင်း (၁၃၇၆-၁၃၈၂) လက်ထက်၌ အမြောက်ဝန်တစ်ဦးမှာ မတွေ့ရပေး။ ၂၂ မင်း (၁၃၈၂-၁၃၉၉) လက်ထက် ရောက်မှသာ နေမျိုးဒေါ်ရထာကို ပထမဆုံးအမြောက်ဝန် အဖြစ်တွေ့ရသည်။ ၂၃ အန်နဝါရီ ၁၃၉၀ တွင် ဟံသာဝတီ ရွှေမော်မော်သူရား ထီးတော်တင်ရန်အတွက် အမြောက်ဝန် နေမျိုးဒေါ်ရထာနှင့် မြင်းမှား မင်းရဲမင်းလှကြော်ထင်တို့ ကြီးကြပ်၍ ထီးတော်ကို ရွှေဖောင်တော်ဖြင့် တင်ကာ ဟံသာဝတီမြို့သို့ ပို့စေခဲ့သည်။<sup>၁၈</sup>

### ရွှေတောင်သီရိကျော်

ရွှေတောင်သီရိကျော်သည် ၂၂ မင်းလက်ထက် နေမျိုးဒေါ်ရထာနောက် တွေ့ရသော ၂၃ တိယမြောက် အမြောက်ဝန်ဖြစ်သည်။ ၁၃၀၃ ခုနှစ် ၂၂ မင်းအား ဆင်ဖြူတော်ဆက်သသည့် အခမ်းအနားတွင် ရွှေတောင်သီရိကျော်မှာ ရတနာသုံးပါး ပူဇော်ပွဲ၊ သမ္မား ဝန်တုပူဇော်ပွဲနှင့် ဓမည်းတော်ဘုရား မယ်တော်ဘုရားပူဇော်ပွဲများ<sup>၁၉</sup> ကို ပြုလုပ်ပေးရကြောင်းသာ တွေ့ရသည်။

<sup>၁၅</sup> ကထိက စိန်လွင်လေး၊ ဝိဇ္ဇာဂုဏ်ထူးပွဲ ၁၇၅၂ မြန်မာစစ်တပ်များနှင့်သေနက်ပူဗျာများ ရန်ကုန်၊ စည်ပင် သာယာပုံနှိပ်တိုက်၊ ၁၉၆၈၊ မျက်-၂၄

<sup>၁၆</sup> ပွဲတော်နေရာချထားရာတွင် နေရာငါးသွယ်ရှိသည်။ ငါးတို့မှာ တော်နေရာသည် အမြင်ဆုံးဖြစ်ပြီး ငါးနောက်၏ ဦးနေရာ၊ ငါးနောက် စနည်းနေရာ၊ ငါးနောက် အတွင်းဘဝေါနေရာ၊ ငါးနောက် အပြင်ဘဝေါ နေရာ၊ စသည်ဖြင့် အသီးသီးရှိကြသည်။ (မောင်မောင်တင်၊ ၂၀၀၇၊ ၉၀)

<sup>၁၇</sup> မောင်မောင်တင်၊ ၂၀၀၄၊ ၂၆၉

<sup>၁၈</sup> မောင်မောင်တင်၊ ၂၀၀၄၊ ၆၀

<sup>၁၉</sup> မောင်မောင်တင်၊ ၂၀၀၄၊ ၁၁၆

## နေမျိုးမင်းခေါင်ကျော်

နေမျိုးမင်းခေါင်ကျော်သည် ဘကြီးတော်လက်ထက် (၁၈၀၉-၁၈၃၂) မှ အမြောက်ဝန်ဖြစ်သည်။ ဘကြီးတော်လက်ထက်၌ပင် နေမျိုးမင်းခေါင်ကျော်၏ အရင်ကရှိခဲ့သော အမြောက်ဝန်မင်းကြီး မဟာမင်းလှမင်းထင်မှာ အမြောက်ဝန်ခန့်ကြောင်းသာတွေ့ရပြီး အခြားဘာအကြောင်းမျှ မသိရပေ။ ၁၈၃၂ ခု ဧပြီလတွင် အမြောက်ဝန် နေမျိုးမင်းခေါင်ကျော်ကို အတွင်းဝန်မင်းကြီး မဟာနန္ဒသကြီး၊ မဟာမင်းလှနော်ရထာ၊ မဟာမင်းလှမင်းကျော်၊ ရွှေတိုက်ဝန် မင်းကြီးမဟာမင်းလှမင်းခေါင်၊ လက်ဝဲဝင်းမှုးမင်းကြီး၊ မဟာရန်းလူ သီဟသူ၊ လက်ယာဝင်းမှုး၊ မဟာမင်းလှမင်းထင်၊ နောက်ဝင်းမှုး၊ မင်းကြီးမင်းခေါင်၊ ဝန်ထောက် မဟာမင်းလှသီဟသူ၊ မဟာမင်းလှကျော်ထင်၊ နှစ်းမတော်ဝန်မင်းကြီး၊ မဟာသကြီး၊ သူရဲဝန်မဟာမင်းလှသီဟသူ၊ အနောက်ဝန်မဟာမင်းထင်စည်သူတို့နှင့်အတူ အတွင်းဝန်မင်းကြီး၊ မဟာနန္ဒသကြီးကိုပေးသည့် အစီးအနင်းအဆောင်အရွက်အတိုင်း ပေးအပ်ခဲ့သည်။<sup>၅၀</sup> ထိုကြောင့် အမြောက်ဝန် နေမျိုး မင်းခေါင်ကျော်သည် အတွင်းဝန်၊ ရွှေတိုက်ဝန်၊ ဝင်းမှုး၊ ဝန်ထောက်၊ သူရဲဝန်၊ နှစ်းမတော်ဝန်နှင့် အနောက်ဝန်တို့ရရှိသည့် အဆင့်အတန်းအတိုင်း ရရှိခဲ့သည်ကို တွေ့ရသည်။

## မင်းကြီးမဟာမင်းထင်မင်းခေါင်

သာယာဝတီမင်း (၁၈၃၂-၁၈၄၆) လက်ထက်၌ အမြောက်ဝန်ကို မတွေ့ရပေ။ မင်းကြီးမဟာမင်းထင်မင်းခေါင်မှာ ပုဂံမင်း (၁၈၄၆-၁၈၅၃) လက်ထက် အမြောက်ဝန်ရာထူးကို ရရှိခဲ့သူဖြစ်သည်။ ၁၈၅၂ ခုတွင် ပုဂံမင်းကို ညီတော်များဖြစ်သော မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့က ရတနာသိယ်သို့ ထွက်ခွာပြီး လူသူများစုရှုံးကာ ပုန်ကန်ခဲ့သည်။ ထိုပုန်ကန်မှုကို နှိမ်နင်းရန်အတွက် အမြောက်ဝန်မင်းကြီး၊ မဟာမင်းထင်မင်းခေါင်ကို ဝန်ထောက်စိုးလေးဆည်းဝန် မင်းကြီးမဟာမင်းလှမင်းထင်၊ မြောက်တစ်ရှုံးဦးဆယ်ပိုလ် မင်းထင်မင်းခေါင်ကျော်တို့နှင့်အတူ စစ်သည် (၁၀၀၀) ကို အုပ်ချုပ်စေပြီး ဇရာဝတီမြှစ်အနောက်ဘက်မှုနေ၍ စစ်ကိုင်းကြောင်းဖြင့် ချီတက်တိုက်ခိုက်စေခဲ့သည်။<sup>၅၁</sup> သို့သော အမြောက်ဝန်မင်းကြီး၊ မဟာမင်းထင်မင်းခေါင်မှာ ပြောင်းသင့်၍ ကျော်ခဲ့လေသည်။<sup>၅၂</sup> ကနောင်မင်းသား၏တပ်များက အမရပူရနေပြည်တော်ကို ချီတက်တိုက်ခိုက်ပြီး နောက်ဆုံး ၁၇ ဖေဖော်ဝါရီ ၁၈၅၃ တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။<sup>၅၃</sup>

<sup>၅၀</sup> မောင်မောင်တင်၊ ၂၀၀၄၊ ၁၃၁

<sup>၅၁</sup> မောင်မောင်တင်၊ ၂၀၀၄တ၊ ၁၀၁

<sup>၅၂</sup> မောင်မောင်တင်၊ ၂၀၀၄တ၊ ၁၀၉

<sup>၅၃</sup> မောင်မောင်တင်၊ ၂၀၀၄တ၊ ၁၀၁

### မင်းလှသီရိမင်းထင်

မင်းလှသီရိမင်းထင်သည် မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက် ပထမဆုံး သော အမြာက်ဝန်ဖြစ်သည်။ ငယ်မည်မှာ ငရွေ့ဇ်ဖြစ်သည်။ ၁၈၅၂ ခုနှစ်တွင် မင်းတုန်းမင်းက ပုဂ္ဂိုလ်မင်းကို ပုန်ကန်ရာ ရတနာသီယံမြို့ကို အောင်မြင်ပြီးနောက် ဘဲ့များ ပေးရာတွင် ငရွေ့ဇ်ကို မင်းလှသီရိမင်းထင်ဘဲ့အမည်ဖြင့် အမြာက်ဝန်ရာထူးပေးအပ် ခဲ့သည်။<sup>၅၅</sup> မင်းလှသီရိမင်းထင်သည် မင်းတုန်းမင်း၏ ပုန်ကန်မှူးအောင်မြင်စေရန်အတွက် များစွာပုံးကူညီခဲ့သူဖြစ်သည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့သည် အမရပူရမြို့ကို ပိုင်းဝန်လုပ်ကြုံရာ မအောင်မြင်ဘဲ နှောင့်နှေးလျက်ရှိရာ ပုဂ္ဂိုလ်မင်းဘက်မှ အားလုံးတို့ အကူအညီမပေးနိုင်ရန် ၅၂ နှစ်တိုင် အမြာက်ဝန်မင်းလှသီရိမင်းထင်ကို ပြည်မြို့ရှိ အားလုံးစစ်ပိုလ်တို့ထဲ မိမိတို့နှင့်သာ မဟာမိတ်ဖြစ်ကြောင်း စေလွှတ်ပြောဆို ခဲ့သည်။<sup>၅၆</sup>

### မဟာနော်ရထာ

မဟာနော်ရထာသည်လည်း မင်းတုန်းမင်းလက်ထက် ၈၁ တိယမြာက်အမှုထမ်း ခဲ့သော အမြာက်ဝန်ဖြစ်သည်။ မင်းလှသီရိမင်းထင်နောက် မည်သည့်အချိန်တွင် ခန့်ထားလိုက်သည်ကို မသိရပေ။ ၁၈၆၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြင်ကွန်း၊ မြင်းခုန်တိုင် အရေးအခင်းတွင် အမြာက်ဝန်မဟာနော်ရထာနှင့် အမြာက်စာရေး ငကြီးတို့သည် လူပေါင်း ၇၀ ကျော်နှင့်အတူ မြေနှင့်တော်<sup>၅၇</sup> မှုနေ၍ သူပုံနှင့်အား ပြန်လည် ခုခံတိုက်ခုက်ခဲ့ကြောင်းသာ တွေ့ရသည်။

### မင်းကြီးမဟာမင်းခေါင်ရောယူသူ

မင်းကြီးမဟာမင်းခေါင်ရောယူသူသည်လည်း မင်းတုန်းမင်းလက်ထက် မဟာနော်ရထာ နောက် အမြာက်ဝန်ရာထူးရရှိခဲ့သူဖြစ်သည်။ ကုန်းဘောင်ခေတ်တလျှောက်လုံး၌ အမြာက်ဝန်များကို သာမဏ်အားဖြင့် အမြာက်ဝန်ဟု ခေါ်ဝါးခဲ့သော်လည်း မင်းကြီးမဟာမင်းခေါင်ရောယူသူကို အမြာက်အတွင်းဝန်<sup>၅၈</sup> ဟု ခေါ်ဆိုခဲ့ပေသည်။ ၁၂ နိုဝင်ဘာ ၁၈၇၆ ခုနှစ်တွင် မင်းတုန်းမင်း၏ မိဖုရားအရှင် နန်းမတော်မိဖုရားခေါင်ကြီး နတ်ပြည်စံတော်မူရာ သရြိုလ်သည် အခမ်းအနားတွင် အမြာက်အတွင်းဝန်မိုးတားမြို့စားမင်းကြီး မဟာမင်းခေါင်ရောယူသူနှင့်အတူ လယ်ကိုင်းမြို့စား

<sup>၅၅</sup> မောင်မောင်တင်၊ ၂၀၀၄တ ၁၀၀

<sup>၅၆</sup> မောင်မောင်တင်၊ ၂၀၀၄တ ၁၀၅

<sup>၅၇</sup> မောင်မောင်တင်၊ ၂၀၀၄တ ၂၃၀

<sup>၅၈</sup> တော်စိန်းခုံ၊ ၁၉၂၆၊ ၁၅၃

ကင်းဝန်သေနတ်ဝန်ကြီး၊ ခန်းပတ် မြို့စားဝန်ကြီး၊ အတွင်းဝန်ဆောမြို့စား၊ အတွင်းဝန် ယောမြို့စား၊ ရွှေတိုက်အတွင်းဝန် တောင်ခွင့်မြို့စား၊ ကင်းစဉ်ဝန်ထောက် လိုင်တက်မြို့စားနှင့် ဝန်ထောက်မြို့၊ သစ်မြို့စား ၁၀ တိုက ကြီးကြပ်လုပ်ဆောင်ပေးခဲ့ရသည်။ ထိုကြောင့် အမြောက် အတွင်းဝန်ရာထူးကို ၁၈၂၆ ခုတွင် ခေါ်ဝါဒနြုပ်ဖြစ်ကြောင်း တွေ့ရပေသည်။ ထိုပြင် အမြောက် အတွင်းဝန် မင်းကြီးမဟာမင်းခေါင်လေယူသည် မိုးတားမြို့ကို စားရကြောင်းလည်း သိရပေသည်။ ၁၈၃၇ ခုနှစ်တွင် ပန်းမော်မြို့မှ ဆန်တက်လာသော ဂွမ်းတင်သည့်လျှမ်းကို ကချင်တိုက ချောင်းမြောင်းတိုက်ခိုက်ကြသဖြင့် လမ်းခရီးငြိမ်ဝပ်ပြီး အေးချမ်းမှုရှိစေရန်နှင့် တိုက်ခိုက်ကြသည့် ကချင်များအားဖမ်းဆီးရန် လွှတ်တော်မှ အမြောက်အတွင်းဝန်အား တာဝန်ပေးအပ်ကာ လုပ် ဆောင်စေ၏ခဲ့ကြောင်းလည်း တွေ့ရပေသည်။

#### မဟာမင်းထင်မင်းခေါင်

မဟာမင်းထင်မင်းခေါင်မှာ သိပေါ်မင်း (၁၈၃၈-၁၈၅၅) လက်ထက် အမူတမ်းခဲ့သော အမြောက်ဝန်ဖြစ်သည်။ ၂၃ နိုဝင်ဘာ ၁၈၃၈ ခုတွင် မင်းထင်ရာဇာကျော်ခေါင် ဘွဲ့မှ မဟာ မင်းထင်မင်းခေါင်ဘွဲ့ကို ပေးအပ်ခြင်းခဲ့ခဲ့ရသည်။ ၁၀ ထိုပြင် ၁၃ ဧန်နဝါရီ ၁၈၃၉ ခုတွင် အမြောက်ဝန် မဟာမင်းထင်မင်းခေါင်ကို သံတော်ဆင့် ၄၀ :၀နံး အကောက်ဝန်ပေါက်မြိုင်မြို့စား မင်းကြီးမင်းလှုမဟာမင်းထင်ကျော်နှင့်အတူ ဝန်ထောက်ရာထူးကို ထပ်မံ၍ ခန့်အပ်ထားခဲ့သည်။ ဝန်ထောက်အမြောက်ဝန်၊ မဟာမင်းထင်မင်း ခေါင်သည် မြို့သစ်မြို့ကိုလည်း စားရသည်။<sup>၁၀</sup>

#### မင်းထင်မင်းလှုကျော်ခေါင်

အမြောက်ဝန်မင်းထင်မင်းလှုကျော်ခေါင်သည် သိပေါ်မင်းလက်ထက် ၂၁ တိုယောက် အမြောက်ဝန်ဖြစ်သည်။ သူ၏ကယ်အမည်မှာ မောင်ခင်မောင်ဖြစ်သည်။ အောက်တို့ဘာလ ၁၈၃၉ ခုတွင် စစ်သည်ပေါင်း (၂၄၀၀၀) ကျော်ကို စစ်ဝတ်စုံများ ဝတ်ဆင်စေလျက် သိပေါ်မင်းရှေ့ မှောက်တွင် တပ်တော်များကို ခင်းကျင်းပြသရာ အမြောက်ဝန် မင်းထင်မင်းလှုကျော်ခေါင်သည်

<sup>၁၀</sup> မောင်မောင်တင်၊ ၂၀၀၄တ ၂၈၃-၂၈၈

<sup>၁၁</sup> တော်စိန်ခုံ၊ ၁၉၂၇ ၁၅၃

<sup>၁၂</sup> Than Tun, 1989, 920

<sup>၁၃</sup> မောင်မောင်တင်၊ ၂၀၀၄တ ၃၃၆-၃၃၇

အမြာက်တပ်ပေါင်း (၃) တပ်နှင့် အမြာက်အမှုထမ်း စဉ် ယောက်ကို ကြီးကြပ်ကွပ်ကဲ၍ ခင်းကျင်းပြသခဲ့ရသည်။ ထိုပြင် မင်းထင်မင်းလှကော်ခေါင်သည် မဘြို့ကိုလည်း စားရသည်။<sup>၁၂</sup>

အချင်အားဖြင့် ကုန်းဘောင်ခေါ်တွင် အမြာက်ဝန်ပေါင်း (၁၂) ဦးရှိခဲ့သည်။ ထို အမြာက်ဝန်များမှာ ဆင်ဖြူရှင်လက်ထက်နှစ်ဦး၊ ဧ့်မင်းလက်ထက်နှစ်ဦး၊ ဘကြီးတော်လက်ထက်နှစ်ဦး၊ ပုဂံမင်းလက်ထက်တစ်ဦး၊ မင်းတုန်းမင်းလက်ထက်သုံးဦးနှင့် သီပါမင်းလက်ထက်နှစ်ဦး စသည်ဖြင့် အသီးသီးအမှုထမ်းခဲ့ကြသည်။ အမြာက်ဝန်များသည် လူးနေရာအဆင့်တွင်သာ နေကြရသည်။ အမြာက်ဝန်များတွင် သုံးဦးသာလျှင် မြို့စားအဖြစ် ပေးအပ်ခြင်းခဲ့ကြရသည်။ တခါတရုတွင် အမြာက်ဝန်ရာထူးနှင့်အတူ ဝန်ထောက်၊ အတွင်းဝန်၊ သံတော်ဆင့်စသည် ရာထူးများနှင့် တွဲဖက်ထမ်းဆောင်ရကြောင်း တွေ့ရပေသည်။

### ကျမ်းကိုးစာရင်း

“ရတနူးရ တတိယတည်ဘိုးတော် ဆင်ဖြူရှင်ဘူးတန်ဆိတ်နာမတော်နှင့်တက္က မင်းမိဘူး သားတော်၊ ညီတော်၊ မှူးတော်၊ မတ်တော်၊ အမှုထမ်းအရာထမ်းတို့ ဘွဲ့အမည်စာရင်း”၊ အမျိုးသားစာကြည့်တိုက်၊ ပေ ၄၉၂

စိန်လွင်လေး၊ ဝိဇ္ဇာဂုဏ်ထူး ၁၁° ဂျှ၊ မြန်မာစစ်တပ်များနှင့် သေနက်ဗျာဗျာများ၊ ရန်ကုန်၊ စည်ပင်သာယာပုံနှိပ်တိုက်၊ ၁၉၆၈

တော်စိန်ခါ၊ လွှာတ်တော်အမှတ်အသားစာအုပ်၊ ရန်ကုန်၊ မြိုတိသူသားမားပုံနှိပ်တိုက်၊ တတိယအကြိမ်၊ ၁၉၂၆

တိက္ခာမွှာလက်ာရ (ဦး) နှင့် သန်းထွန်း ၆၆ ဦးကိုတာ၊ မြန်မာရက်စွဲသမိုင်း၊ ရန်ကုန်၊ စိတ်ကူးချိချိစာအုပ်တို့ကဲ့၊ တိယအကြိမ်၊ ၂၀၀၅

တင် (ဦး)၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘူး၏ ရာဇ်သတ်ခေါ်သော အမိန့်တော်တမ်းကြိုးစာတွေတဲ့၊ ရန်ကုန်၊ ယဉ်ကျေးမှုမှုပိမာန်ဦးစီးဌာန၊ ၁၉၇၆

တိုးလှ (၆၆ ဦးကိုတာ)၊ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ဇွဲပြည် ရန်ကုန်၊ စာပေလောကပုံနှိပ်တိုက်၊ ၂၁၃၃ တိယအကြိမ်၊ ၂၀၀၂

မောင်မောင်တင် (၁) (ဦး)၊ K.S.M, A.T.M၊ ကုန်းဘောင်ဆက် မဟာရာဇ်တော်ကြိုး၊ ပထမတွဲ၊ ရန်ကုန်၊ ရာပြည့်ပုံနှိပ်တိုက်၊ ပဋိအကြိမ်၊ ၂၀၀၄

မောင်မောင်တင် (၁) (ဦး)၊ K.S.M, A.T.M၊ ကုန်းဘောင်ဆက် မဟာရာဇ်တော်ကြိုး၊ ပထမတွဲ၊ ရန်ကုန်၊ ရာပြည့်ပုံနှိပ်တိုက်၊ စတုတော်အကြိမ်၊ ၂၀၀၄

မောင်မောင်တင် (ပြီး)၊ ခွဲနန်းသုံးတေါ်ဘာရအဘိဝါန် ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ တတိယ အကြိမ်၊  
၂၀၀၅

ရိရိ (၆ ဦက်တာ)၊ သုတေသနအဘိဓာန်များမှတ်စု၊ ရန်ကုန်၊ မြန်မာနိုင်ငံသုတေသနအသင်း၊ ၁၉၇၄

Than Tun, Dr., *The Royal Orders of Burma (AD 1598-1885)*, Part.I, AD 1598-1648, Kyoto, Centre for  
South East Asian Studies, Kyoto University, 1983

Than Tun, Dr., *The Royal Orders of Burma (AD 1598-1885)*, Part.II, AD 1649-1750, Kyoto, Centre for  
South East Asian Studies, Kyoto University, 1985

Than Tun, Dr., *The Royal Orders of Burma (AD 1598-1885)*, Part.Five, AD 1788-1806, Kyoto, Centre  
for South East Asian Studies, Kyoto University, 1986

Than Tun, Dr., *The Royal Orders of Burma (AD 1598-1885)*, Part.Eight, AD 1819-1853, Kyoto, Centre  
for South East Asian Studies, Kyoto University, 1988

Than Tun, Dr., *The Royal Orders of Burma (AD 1598-1885)*, Part.Nine, AD 1853-1885, Kyoto, Centre  
for South East Asian Studies, Kyoto University, 1989